

သည်။ 披者披巾。② 沉浸：တကိုယ်လုံးပီတိတွေ ~ နေတော့၏။ 沉浸在幸福之中。③ 总括：ပြစ်ပျက်သမျှကို ~ ပြောရမည်ဆိုလျှင် 把过去发生的一切总括起来说的话...
 လှမ်းဖုံး က၊ <hlwan: phon:> 笼罩，覆盖
 လှမ်းဖုံး က၊ <hlwan: mo:> ① 统治 ② 淹没，覆盖：တမြို့လုံး ရေ ~ သွားတယ်။ 全市被水淹没。③ 摆布，控制：အဝစအ ရာရာကို ~ ထားသည်။ ဒေါ်ဒေါ်မ ~ နိုင်သူမှာကျွန်တော်တယောက်

သာရှိသည်။ 婶婶能控制一切，就控制不了我。④ 占统治地位：၁၉ရာစုခေတ်အဆုံးပိုင်းတိုင်အောင်ဤကီတမျိုးသာလျှင် ~ နေခဲ့သည်။ 直到十九世纪末只有这种音乐还很流行。
 လှမ်းဖုံးစိမ့်ဝင် က၊ <hlwan: mo: sein' win> 影响，渗透：သူ့ အယူအဆတွေဟာပရိသတ်အပေါ် ~ သွားစရာရှိတယ်။ 他的观点有可能影响听众。
 လှမ်းအုပ် က၊ <hlwan: out> 遮盖，笼罩



o I န၊ <wa'> ① 缅文第二十九个字母 ② 佤族：~ နယ် 佤族地区 ③【植】= ဝဉ္စ ④ 圆圈，零 ⑤ (合)口儿；(圆形物品的)边沿：တံခါး ~ 门口 / ဝင်လယ် ~ 入海口 / ရင် ~ 胸口 II နဝ၊ <wa'> ① 胖，肥：ခုတလောတော်တော် ~ လာသည်။ 最近胖了不少。 / ကက်နေအောင် ~ သည်။ 胖得都发蠢了。② 充满，充溢：မီးပုံးပျံ့မှိုင်း ~ မှပေါင်းလာ မှာပေါ့။ 孔明灯内充满了烟才会鼓起来。③ 足，够，饱，满足：ရှုမ ~ 百看不厌 / အိပ်ရေး ~ သည်။ 睡足了。 / ဝင်ပေါင်ကစားလို့ ~ ပြီးလား။ 乒乓球玩够了吗？ / မိဘ နှင့်နီးနီးနားနားနေလို့မှမ ~ သေး 在父母身旁还没有呆够。 / ~ ပြီးလား။ 吃饱了吗？ / ပြောလို့ ~ ပြီးလား။ 说够了吗？
 III က၊ <wa'> (俚)① 摆一边，搁置一边，ဒီလူ ~ ထား လိုက်ပါ။ 把他搁在一边算了。 / ဒါတွေပြောမနေစမ်းပါနဲ့၊ အ သာ ~ ထားစမ်းပါ။ 别说这些了，搁在一边吧！ IV <wa'> (罕)种类：အသွယ်သွယ်အ ~ ~ 各种各样
 ဝကျောက်ကန်ကန် က၊ <wa' gyaut wa' gan kan> 忘恩负 义，叛逆，忤逆
 ဝကြိတ်လိမ် / ဝကြိတ်လိမ်နီ န၊ <wa' kyeit lein/ wa' kyeit lein ni> 【植】扁豆 Dolichos lablab, Typicus
 ဝကွက် က၊ <wa' kwet> ① 古代在死囚身上刺圈(处以死 刑) ② 完全交给某人：သူ့လက်သို့ ~ ရှိအပ်နဲ့ခဲ့သည်။ 全 都甩给他了。 / ~ ပေးသည်။ 全部留给他。
 ဝကွက်ချန် က၊ <wa' kwet khyan> 空下，专门留下：ပေယျာ လကန် ~ ခဲ့သည်။ (此处)从略。
 ဝကွင်း I န၊ <wa' gwin:> 圆圈 II က၊ <wa' kwín:> 画 圈，画圆
 ဝစန န၊ <w-z-na'> [巴]言辞，词，言语
 ဝစနာလင်္ကာရ န၊ <w- z- na lin ga ya'> [巴]修饰语
 ဝစနတ် န၊ <w-z- nat> [巴]释义，语意
 ဝစိန် န၊ <w-zi gan> [巴]【佛】语业，口业；说，说的话，参 见ကံ条中的 ကံသုံးပါး

ဝစီသေခ န၊ <w- zi bei da'> [巴]口述，讲述
 ဝစိဝိညတ် န၊ <w-zi weit nyat> 嘴的动作
 ဝဆွဲ န၊ <wa' hswe:> 缅文符号“s”的名称，在辅音字母底 下加半元音字母“o”。
 ဝဇီရစိန် န၊ <w-zi r-zein> = ဝရဇိန်
 ဝဇီရာ န၊ <w- zi ra> 钻石
 ဝတဲ န၊ <wa' de:> (古)门
 ဝတိံသာ/ဝတိန်သာ န၊ <w-dein dha> 【佛】= တာဝတိံသာ
 ဝတုတ် နဝ၊ <wa' tout> 胖乎乎，胖墩墩，鼓囊囊：ဝတုတ် တုတ်ကြီး 胖墩墩的 / ~ ပြုလေး 胖墩儿
 ဝတုတ်ပြ န၊ <wa' tout pye:> 大胖子
 ဝတိန် န၊ <w- dein> = တာဝတိံသာ
 ဝတိန်ဘုံ န၊ <w- dein bon> = တာဝတိံသာ
 ဝထိုးပန်းကန် န၊ <wa' hto: b-gan> 中国碗
 ဝနာ န၊ <w-na> [巴]密林
 ဝနေ န၊ <w- nei> [俚] ① 村野 ② 乡下佬，村野之人： အတော် ~ ကျတဲ့လူပဲ။ 真是个乡下佬。
 ဝပင် န၊ <wa' bin> 【植】生长在湿热的山岗、峡谷地带的一 种块茎植物，块茎可食
 ဝပြော နဝ၊ <wa' byaw:> 肥沃，繁荣，富裕，富庶：အမိနိုင်ငံ တော်ကြီး ~ စည်ပင်ပါစေ။ 祝愿祖国繁荣。 / ~ သာယာ သည်။ 繁荣昌盛。
 ဝဖိး နဝ၊ <wa' phi:> 肥胖，膘肥：~ ဆူဖိုးသည်။ 肥胖。
 ဝဖိုး နဝ၊ <wa' phyo:> ① (动物)膘肥；(人)强壮；နှားများသည် အားလုံးဝဝဖိုးဖိုးဖြစ်သည်။ 牛都膘肥体壮，滚瓜流圆。 / ~ သန်မာသည်။ 强壮。② 富足，充分，多：~ လုံလောက်စွာစား ရသဖြင့်တနေ့ထက်တနေ့ပိုနဲ့သွား၏။ 因为吃不饱日益消瘦。
 ဝယဝဋ္ဌိ န၊ <w- ya' wout di'> 年老，年事高
 ဝရဇိန် န၊ <w-r-zein> [巴]闪电，金刚杵(天帝的武器)：~ လက်နက် 传说中天帝之武器
 ဝရိုး န၊ <w- yi:> = ဦးရိုး